



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၁၆ /၂၀၂၂

နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်
(၂၀၂၂ ခုနှစ်၊ မတ် လ ၂၃ ရက်)

ဆင်းကတ် (SIM card) ရောင်းချမှုနှင့် အင်တာနက်ပန်ဆောင်မှုလုပ်ငန်းဟို့အပေါ်
ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မှုနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း

နိဒါန်း

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်
ဥပဒေ ပုဒ်မ ၉ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်အရ ၂၀၂၁ ခုနှစ်၊
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င) ၏ နောက်တွင် ပုဒ်မခွဲ (င-၁) ဖြင့်
ဖြည့်စွက်ခဲ့သည့် ဆင်းကတ် (SIM card) ရောင်းချမှု၊ ဆင်းကတ်ကို စတင်အသုံးပြုနိုင်ရန်
ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှု (SIM card Activation)နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတို့
အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းစွာသိရှိနိုင်စေရန် ဤအဓိပ္ပာယ်
ရှင်းလင်းဖွင့်ဆိုချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

သက်ဆိုင်သည့်ဥပဒေပြဋ္ဌာန်းချက်

၂။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊
၂၇/၂၀၂၁ ဖြင့် ၃၀-၉-၂၀၂၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်
အကောက်ဥပဒေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁/၂၀၂၂ ဖြင့် ၆-၁-၂၀၂၂
ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်
ဥပဒေတို့နှင့် သက်ဆိုင်သည်။

၃။ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င) ၏ နောက်တွင်
ပုဒ်မခွဲ (င-၁) ဖြင့် ဆင်းကတ် (SIM card) ရောင်းချမှုနှင့် ဆင်းကတ်ကို စတင်အသုံးပြုနိုင်ရန်
ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု (SIM card Activation) အပေါ် ဆင်းကတ်တစ်ကတ်လျှင်

ကျပ် နှစ်သောင်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် တစ်ကြိမ်တည်း ကျသင့်စေခြင်းနှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းမှရငွေအပေါ် တစ်ဆယ့်ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေ ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တို့ကို ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေ ပုဒ်မ ၄ အရ ဖြည့်စွက်ခဲ့ပါသည်။

အဓိပ္ပာယ်ရင်းလင်းဖွင့်ဆိုချက်

၄။ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င-၁) ပါ ဆင်းကတ် (SIM card) ဆိုသည့်စကားရပ်တွင် မိုဘိုင်းဆင်းကတ် (Mobile SIM) အမျိုးမျိုး၊ ဒေတာ သက်သက်သာ အသုံးပြုသည့်ဆင်းကတ် (Data SIM)၊ ကိရိယာ (Device) များတွင် တွဲဖက်၍ ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်သည့် ဆင်းကတ် (Machine to Machine SIM card) တို့ ပါဝင် သည်။

၅။ အဆိုပါဥပဒေတွင် ပါရှိသည့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ဆိုသည့်စကားရပ်တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိသည့် အော်ပရေတာ (Operator) ကဖြစ်စေ၊ ဝန်ဆောင်မှုပေးသူ (Service Provider) က ဖြစ်စေ ကြိုး(သို့မဟုတ်)ကြိုးမဲ့စနစ်ဖြင့်အင်တာနက်ဝန်ဆောင်မှုပေးခြင်းကိုဆိုလိုပြီး ယင်းစကားရပ် တွင် နောက်ဆက်တွဲဇယား၌ ဖော်ပြထားသည့် အင်တာနက်ဝန်ဆောင်မှုအမျိုးအစားများ ဆောင်ရွက်သည့် လုပ်ငန်းများလည်း ပါဝင်သည်။

အကျိုးသက်ရောက်သည့်ကာလ

၆။ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င-၁) ပါ ဆင်းကတ် (SIM card) အပေါ် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့နှင့် ယင်းနေ့နောက်ပိုင်း ဆင်းကတ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု (SIM card Activation) များနှင့်သာ သက်ဆိုင်စေရမည်။

၇။ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မှုနှင့်စပ်လျဉ်း၍ -

(က) မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု ဖြစ်ပါက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ မတိုင်မီ ရယူသည့်ဒေတာအစီအစဉ်(Data Plan)၊ ဒေတာပက်ကေ့(Data Package) များသည် ယခင်ကုန်သွယ်လုပ်ငန်းခွန်နှုန်း ငါးရာခိုင်နှုန်းဖြင့် ကျသင့်မည်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့နှင့် ယင်းနေ့နောက်ပိုင်းရယူသည့် ဒေတာ

အစီအစဉ်အသီးသီးအပေါ်တွင် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်နှုန်း တစ်ဆယ့်ငါးရာခိုင်နှုန်းဖြင့် ကျသင့်မည် ဖြစ်ပါသည်။

(ခ) အခြားသော အင်တာနက်ဝန်ဆောင်မှုများ ဖြစ်ပါက မည်သည့်ကာလအတွက် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုမဆို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှတိုင်မီ ငွေပေးချေမှု သို့မဟုတ် ပြေစာထုတ်ဆင့်မှု ဆောင်ရွက်ခဲ့ပြီး အခွန်ထမ်း၏ ဘဏ္ဍာရေးဆိုင်ရာစာရင်းများတွင်ပန်မောင်မှုရငွေအဖြစ်စာရင်းသွင်းခဲ့ပြီးဖြစ်ပါက အဆိုပါ ဝန်ဆောင်မှုရငွေအပေါ် ယခင်ကုန်သွယ်လုပ်ငန်းခွန်နှုန်း ငါးရာခိုင်နှုန်းဖြင့် ကျသင့်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့နှင့် ယင်းနေ့နောက်ပိုင်း ငွေပေးချေခြင်း သို့မဟုတ် ပြေစာထုတ်ဆင့်ခြင်းဖြစ်ပါက အဆိုပါဝန်ဆောင်မှုရငွေ အပေါ်တွင် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်နှုန်း တစ်ဆယ့်ငါးရာခိုင်နှုန်းဖြင့် ကျသင့်မည် ဖြစ်ပါသည်။

၈။ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကိုအားပေးမြှင့်တင်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ အခွန်နှစ်ထပ်မကျသင့်စေရန်အတွက် ဆင်းကတ် (SIM card) အပေါ်တွင်ဖြစ်စေ၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းအပေါ်တွင်ဖြစ်စေ ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ခုနှိမ်ခွင့်ရှိစေရမည်။

(ဝင်းရှိန်)

ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ စာ/ ဘဏ္ဍာ - ၂ / ၁ / ၂၅၄ (၁၄၇၁/၂၀၂၂)

ရက် စွဲ ၊ ၂၀၂၂ ခု နှစ်၊ မတ်လ ၂၃ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့ရုံး


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် အဖွဲ့အစည်းများအားလုံး

ပြည်တွင်းအခွန်များဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်	}	မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန		မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်	}	ညီနောင်အသင်းများအား ထပ်မံဖြန့်ဝေပေးပါ
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)		ရန် မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။

အမိန့်အရ


(ဝင်းထိုက်)

ညွှန်ကြားရေးမှူးချုပ်
၂ ၆ ၇၃

ကုန်သွယ်လုပ်ငန်းခွင် ၁၅ ရာခိုင်နှုန်းကျသင့်မည့် အင်တာနက်ဝန်ဆောင်မှုအမျိုးအမည်များ

စဉ်	အမျိုးအစား	မှတ်ချက်
၁။	ဂြိုဟ်တုစနစ်ကို အသုံးပြုသည့် အင်တာနက်ဝန်ဆောင်မှု	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသဖြင့် ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၂။	Internet (DIA)	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသဖြင့် ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၃။	Internet (B2B FTTX)	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသဖြင့် ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၄။	Internet (WTTX)	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသဖြင့် ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၅။	Mobile (B2B Bundle)	အင်တာနက်အသုံးပြုခအပေါ် ၁၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပြီး အသံနှင့်စာတိုပေးပို့ခြင်း (Voice and SMS) အတွက် ယခင်အတိုင်း ၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၆။	Mobile (B2B Allowance)	အင်တာနက်အသုံးပြုခအပေါ် ၁၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပြီး အသံနှင့် စာတိုပေးပို့ခြင်း (Voice and SMS) အတွက် ယခင်အတိုင်း ၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၇။	Mobile (B2B Data Pack)	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသဖြင့် ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၈။	Mobile (B2B Data Pool)	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသဖြင့် ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၉။	Others (ADSL)	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသဖြင့် ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။

နောက်ဆက်တွဲဇယား(အဆက်)

စဉ်	အမျိုးအစား	မှတ်ချက်
၁၀။	Internet (IP Transit)	အင်တာနက်ဝန်ဆောင်မှုဖြစ်ပါက ၁၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပြီး အခြားဝန်ဆောင်မှုဖြစ်ပါက ၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။
၁၁။	Data Transmission	လိုင်စင်ရရှိသူအချင်းချင်းဆက်သွယ်ရေးကွန်ရက်များ အပြန်အလှန်ချိတ်ဆက်ခြင်းမှလွဲ၍ အသုံးပြုသူထံသို့ တိုက်ရိုက်ဖြစ်စေ၊ လက်ကားဝန်ဆောင်မှု Whole Sale မှတစ်ဆင့်ဖြစ်စေ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု အားလုံးပါဝင်ပြီး အင်တာနက်ဝန်ဆောင်မှုဖြစ်ပါက ၁၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်၍ အခြားဝန်ဆောင်မှု ဖြစ်ပါက ၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပါသည်။
၁၂။	Installation Service	တပ်ဆင်ခြင်း ဝန်ဆောင်မှု (Installation Service) နှင့် စက်ကိရိယာအပါအဝင် အင်တာနက်ဝန်ဆောင်မှုရငွေ အားလုံးအတွက် အခကြေးငွေကို စုပေါင်း၍ ပေးချေ ခြင်းဖြစ်ပါက ၁၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပြီး တပ်ဆင်ခြင်း ဝန်ဆောင်မှု (Installation Service) နှင့် စက်ကိရိယာရောင်းချခြင်း (Device Sale) တို့အတွက် သီးခြားစီပေးချေခြင်းဖြစ်ပါက ယင်းတို့အပေါ် ယခင် အတိုင်း ၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါသည်။